



Happy Birthday Kaixpyet Sez

ဘဲမလေးရဲ့ မွေးနေ့ပွဲ








# Kaixpyet sez yäm rinx kiaux nä rätäm tawx


ဘဲမလေးရဲ့မွေးနေ့မှာ သူငယ်ချင်းအားလုံး  
ရောက်လာကြတယ်။



J

Kaixpyet sez kä sap hiax


ဘဲမလေးက အရမ်းလှနေတယ်။



Yukphuk sez räq kä kita  
dziiz kuq tawx


ကြွက်လေးက ဝစ်တာတီးလို့က်တယ်။






Kaixpyet sez kä äshix rätawx

ဘဲမလေးက သီချင်းစဆိုပါတယ်။




Kuxkux sez kä ävānumx  
rātawx

ခွေးကလေးက ကလိုက်တယ်။



Vaq sez mänz vānumz damz  
tawx


ဝက်ကလေးကလည်း ကပါတယ်။



# Vuzpawngz kaü mänz vānumz tawx


ကြက်ဖကြီးလည်း ကပါတယ်။






# Chechi sez mänz vānumz tawx

ဆိတ်ကလေးလည်း ကပါတယ်။



# Minsaü sez mänz vänumz tawx

နွားပေါက်ကလေးလည်း ကပါတယ်။



# Mixmix sez mänz vānumz tawx

ကြောင်ကလေးကလည်း ကပါတယ်။



# Kaixpyet sez äshix tälawt kätä tarü cyap rang rätawx

ဘဲမလေးသီချင်းဆိုပြီးသွားတဲ့အခါ အားလုံးကတာ  
ရပ်လိုက်ကြတယ်။






JJ

Tarü raq “Happy Birtday  
kaixpyet sez” nguztä  
shäkamx tawx

ဘဲမလေးကို “ပျော်ရွှင်စရာမွေးနေ့ပါ” လို့  
နှုတ်ဆက်ပြီး ပြန်သွားကြတယ်။



Kaixpyet sez raviix chix  
ranaiq tarü pyawx

ဘဲကလေးရဲ့မွေးနေ့မှာ သူငယ်ချင်းများလဲ ပျော်ကြတယ်။





တန်ရှန်း (နာဂ) စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

